

骨干; 主要力量: ~ မထိုင် 骨干, 中坚

ကျောလျား နှ၊ <kyaw: ya> 脊, (长长的) 背面

ကျို က၊ <kyo> ①向下弯垂 ②谦虚

ကျို က၊ <kyo> ①烧水: ရေဆွေးတအိုး ~ သည်။ 烧一锅水。
②熔化, 炼: သံမဏိ ~ သည်။ 炼钢。③熬, 煎(药): ဆေး ~ သည်။ 煎药。

ကျိုကျို မသ၊ <kyo kyo> 哭哭啼啼

ကျိုကျက် က၊ <kyo khyet> ①烧(水) ②熔化 ③熬, 煎(药等)

ကျိုး I နှ၊ <kyo:> (合) 利益, 好处, 结果: တိုင်း ~ ပြည် ~ အတွက် 为了国家的利益 II က၊ <kyo:> ①断, သစ်ကိုင်း ~ သွားပြီ။ 树枝断了。②破损, 破碎, 零乱: စကားအစဉ် ~ တယ်။ 话语零乱。 / တာ ~ သည်။ 堤坝决口。 / ဥပုသ် ~ သည်။【佛】破戒。③(物品、时间) 消耗一半: အရက်တဝက်တောင် ~ သွားပြီ။ 酒都喝过半瓶了。 / လဝက်မ ~ ခင်လခချောပြီ။ 不到半个月, 工资就用完了。④锐气减弱, 驯服: မီးညွန့် ~ သွားပြီ။ 火势已经减弱。 / သူ့ညှိုး ~ သွားပြီ။ 他的弟弟老实了(意为被制服了)。

ကျိုးကျဲ နှ၊ <kyo: kye:/kyo: gye> 稀落, 稀疏, 疏落: ဆံပင် ~ နှင့်အဖွား 头发稀疏的老太婆 / သစ်ပင်များကိုကျိုးကျိုး ကျဲကျဲမြင်ရသည်။ 看到稀落的树木。

ကျိုးကျိုးကျဲကျဲ က၊ <kyo: gyo: kyan gyan> 声音清晰地

ကျိုးကျိုးကျည်ကျည် က၊ <kyo: gyo: kyi gyi> ①声音清晰地 ②尊重地

ကျိုးကျင် / ကျိုးကျင်း I နှ၊ <kyo: kyin / kyo: kyin> (古) 青年 II က၊ <kyo: kyin / kyo: kyin> ①发光 ②闪烁

ကျိုးကျည် က၊ <kyo: kyi> (古) 尊重

ကျိုးကျိန်ကျိုးကျိန် မသ၊ <kyo: gyein kyo: gyein> 鸚鵡叫声

ကျိုးကြောင်း နှ၊ <kyo: kyaun> 前因后果: ~ ဆက်စပ်ကြည့်သည်။ 把前因后果联系起来看。 / ~ ဆီလျော်စွာ 合情合理地

ကျိုးကျွန် ဝ၊ <kyo: kyun/kyo: gyun> 一般放在动词否定式后, 表示“佯装……”: မသိ ~ 佯装不知 / မမြင် ~ မကြား ~ 装聋作哑

ကျိုးဆတ်နာ နှ၊ <kyo: hsat na> 【医】易骨折的病

ကျိုးညွတ် က၊ <kyo: nyut> 尊重, 拜服, 佩服

ကျိုးတိကျဲတဲ က၊ <kyo: ti' kye: de> = ကျိုးတိုးကျဲတဲ

ကျိုးတိကျိုးတဲ က၊ <kyo: ti' kyo: de> = ကျိုးတိုးကျဲတဲ

ကျိုးတိုးကျဲတဲ က၊ <kyo: do: kye: de> 稀稀落落, 稀稀拉拉: အိမ်များကို ~ ဆောက်ထားကြသည်။ 房子东一幢西一幢盖得稀稀落落的。 / ဆံပင် ~ နှင့်လူ 头发稀疏的人

ကျိုးနင်းကျိုးနင်း က၊ <kyo: nin: kyo: nin:> 一瘸一拐

ကျိုးနပ် က၊ <kyo: nat> (合) အကျိုးနပ် 与其他字连用时

将省略, 意为: 值得, 不辜负, 得到... 结果: ခင်ဗျား မျှော်လင့်ရ ~ ပါမေမယ်။ 保证不辜负你的期望。 / မထံတဲလူ နားမလည်ရင်ရေးရကျိုးမနပ်ပေးပေ။ 如果读者不懂, 那就白写了。

ကျိုးနွံ က၊ <kyo: nun> ①锐气大减, 傲气减弱 ②毕恭毕敬, 臣服: ကိုလိုနီနိုင်ငံသားတို့ကနယ်ချဲ့နိုင်ငံတို့ကိုမ ~ ကြချေ။ 殖民地人民不肯臣服于帝国主义。③勤奋: အလုပ်အကိုင်ကို ~ စွာမလုပ်ကိုင်။ 工作不勤奋。④虚心: ~ စွာဆည်းပူး နည်းယူသည်။ 虚心学习。

ကျိုးပဲ့ က၊ <kyo: pe> 破损: အိမ်ထောင်ပရိဘောဂများ ~ ကုန်သည်။ 家具都破损了。

ကျိုးပေါက် က၊ <kyo: pau> ①【佛】破戒 ②(堤坝) 决口: တာရိုး ~ သွားသည်။ 河堤决口了。 / ခံတပ်ကြီး ~ ရှိသွားပြီ။ 堡垒陷落了。

ကျိုးပျက် က၊ <kyo: pyet> 破碎, 零乱; 毁坏; 被坏: ဆွေးနွေးပွဲကို ~ စေခဲ့သည်။ 致使谈判破裂了。 / အကျင့်သီလ ~ သည်။ 【佛】破戒。

ကျိုးပတ် နှ၊ <kyo: bat> 碎块

ကျိုးယုတ်ရှက်ကွဲ က၊ <kyo: yout shet kwe:> 身败名裂, 名声扫地

ကျိုးယုတ်ရှက်ရှက် က၊ <kyo: yout shet ya> = ကျိုးယုတ်ရှက်ကွဲ

ကျဲ နှ၊ <kyan> 平: မြေမျက်နှာပြင်သည်တ ~ တည်းဖြစ်သည်။ 地势平坦。

ကျဲ က၊ <kyan> 涂匀, 抹平

ကျဲကျဲ မသ၊ <kyan gyan> 叮叮咚咚; 铿铿锵锵

ကျဲကျဲသီးသီး က၊ <kyan gyan thi: dhi:> (诗) 吵闹, 喧哗

ကျဲကျဲသောင်းသောင်း က၊ <kyan gyan thaun : dhaun:> (诗) 吵闹, 喧哗

ကျဲ က၊ <kyon> ①变窄, 收缩: စွပ်ကျယ် ~ သွားသည်။ 开衫缩水了。②拘谨, 拘束, 畏缩: ဗုဒ္ဓဘုရားအထိမ်းအမှတ်အနီးတွင် ~ သည်။ 起居言行拘谨, / သူ့ရှေ့တွင် ~ နေသည်။ 在他面前很拘谨。

ကျဲကျဲ က၊ <kyon' gyon> 端庄, 端正, 毕恭毕敬: သင်္ဃန်းပေါ်မှာ ~ ထိုင်လိုက်သည်။ 端正地坐在席子上。 / အမေအနီးတွင် ~ ကလေးရပ်လိုက်သည်။ 恭敬地站在母亲身边。

ကျဲ. ကျဲ. ယုံယုံ က၊ <kyon' gyon' yon' yon> 端庄, 拘谨, 恭敬: ~ ထိုင်နေသည်။ 拘谨地坐着。

ကျဲဝင် က၊ <kyon' win> 缩, 缩进, 缩短; 收缩: လိပ်ခါခါခါ ~ သည် ~ သွားသည်။ 乌龟把头缩了进去。

ကျဲ နှ၊ <kyon> (古) 缺乏, 少

ကျဲစား က၊ <kyon za> ①(古) 被水冲垮 ②遭殃, 倒霉

ကျဲဆိုနာ နှ၊ <kyon zo'na> 食欲不振

ကျဲ နှ၊ I <kyon:> ①护城河(壕): ဓေ ~ 护城河 / ညှန် ~ 烂泥壕 / အခြောက် ~ 城隍(没有水的城壕) ②捕